

မြောမြော ကဝါ <myaw' myaw'> 有气无力; 软绵绵; အသက်ကလေး ~ ကျန်တော့တယ်။ 已经(病得)奄奄一息了。

မြော် ကါ <myaw> ① 权衡 ② = ရှုမြင်

မြော်ချင့် ကါ <myaw khyin'> = မျော်ချင့်

မြော်ထွေး ကါ <myaw twei:> 推测, 估量; 设想

မြော်ထောက် ကါ <myaw htawt> 考虑, 顾及, 念及; ကျောင်းသားများ၏ရှေ့ရေးကို ~၍ …… 考虑到学生们的前途……

မြော်မြင် ကါ <myaw myin> ① 高瞻远瞩; ပညာရှင် ~ သည်။ 学者有远见。② 顾及 ③ 自私自利

မြို့ I နါ <myo'> 城市, 城镇, 市, 镇 II ကဝါ <myo'> (古) ① 一致 ② = မတူပါ; 除此之外

မြို့ကိုင် နါ <myo' gain> (古) 镇长

မြို့ကျေးလက် နါ <myo' kyei: let> 城郊

မြို့ကျော်ရွာကြား ကဝါ <myo' gyaw ywa gya:> 公开, 远近皆知地; ~ လုပ်သည်။ 公开干。 / ~ ပြောသည်။ 四处宣扬。

မြို့ကျိုး နါ <myo' gyon:> 护城濠, 护城河

မြို့ကြီးပြကြီး နါ <myo' gyi: pya' gyi:> 大城市, 通都大邑

မြို့ကြီးသား နါ <myo: gyi: dha:> ① 大城市人, 城里人(男性) ② (喻) 彬彬有礼的文明人

မြို့ကြီးသူ နါ <myo' gyi: dhu> 大城市人, 城里人(女性)

မြို့ကွက် နါ <myo' gwet> 城区, 城内

မြို့ကွပ် နါ <myo' gut> (古) 邑宰(今市长)

မြို့ခံ နါ <myo' gan> 本市人, 本镇人(与从外地迁来者相对而言)

မြို့ခင်း နါ <myo' gin:> 市容; ~ သာသည်။ 市容很美。

မြို့ချုပ် နါ <myo' gyout> (古) 市长

မြို့ငယ်ရွာသိမ် နါ <myo' nge ywa dhein> 小城镇

မြို့စေး နါ <myo' z-dei:> 祭城(古代缅甸建城时, 活埋四人于四城角, 受害者死后被视为护城神)

မြို့စာရေး နါ <myo' s-yei:> (古) 市镇衙门中的文书

မြို့စား နါ <myo' za:> 侯, 食邑者

မြို့စားနယ်စား နါ <myo' za: ne za:> 王侯, 食邑者

မြို့စားပြစား နါ <myo' za: pya' za:> 侯, 食邑者

မြို့စားရွာစား နါ <myo' za: ywa za:> 侯, 食邑者

မြို့စိုး နါ <myo' zo:> (古) 市政府长官

မြို့စောင့်တပ် နါ <myo' zaun' tat> 卫戍部队, 城防部队

မြို့စောင့်နတ် နါ <myo' zaun' nat> (迷) 护城神, 城隍

မြို့စောင့်ပြည်စောင့်တပ် နါ <myo' zaun' pyi zaun' tat> 卫戍部队

မြို့စစ်ကဲ နါ <myo' sit ke:> (古) 镇守(军事长官)

မြို့စန် နါ <myo' zun> 城郊, 郊外

မြို့စန်မြို့ဖွား နါ <myo' zun myo' bya:> 城郊, 郊外

မြို့ဆင်ခြေမံ နါ <myo' shin gyei bon:> 市郊, 郊区

မြို့ဆန် ကါ <myo' hsan> 城市化

မြို့တော် နါ <myo' daw> 首都, 国都, 京师, 京都; ~ ဝန် 市长 / ~ ရှင် 护城神

မြို့တံခါး နါ <myo' d-ga:> 城门; ~ တိုင် 城门柱

မြို့တံခါးပြ နါ <myo' d-ga: pya'> 城楼(见 ကျိုး 图)

မြို့တံတိုင်း နါ <myo' d-dain:> 城墙

မြို့တည် ကါ <myo' ti> 建城; 建都

မြို့တည်ထောင် ကါ <myo' ti dau> = မြို့တည်

မြို့တန်ဆောင်း နါ <myo' d-zaun:> 城楼

မြို့တွင်းသား နါ <myo' dhwin: dha:> 城里人, 市民

မြို့နေ နဝါ <myo' nei> 城里的, 住城市的; ~ လူတန်းစား 市民阶层

မြို့နယ် နါ <myo' ne> 镇区(缅甸地方行政单位); ~ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်း 城乡发展计划

မြို့ပိုင် နါ <myo' bain> 镇长

မြို့ပတ်ရထား နါ <myo' bat y-hta:> 环城火车; ~ သံလမ်း 环城铁路

မြို့ပတ်လမ်း နါ <myo' bat lan:> 环行路

မြို့ပျက်ခရမ်း နါ <myo' byet kh- yan:> 【植】水茄 Solanum Tarvum

မြို့ပြ I နါ <myo' bya'> 城市, 城镇; ~ ကာကွယ်ရေး 城防 / ~ ထူထောင်ရေး 城市建设 / ~ နိုင်ငံ 城邦 / ~ ပြည် ရွာ 城乡 II နဝါ <myo' bya'> 民用的, 市民的, 非军事的; ~ လေကြောင်းကုမ္ပဏီ 民用航空公司 / ~ လေကြောင်းဌာန 民用航空部门

မြို့ပြင် နါ <myo' byin> 城外

မြို့ပိတ်နေ့ နါ <myo' beit nei'> 【佛】斋戒日的前一天, 指缅甸历每月七日、十四日、二十一日、二十九日或(只有二十九天的月份的)二十八日, 参见 တောဝိတ်နေ့ 条

မြို့ပျက်ခရမ်း နါ <myo' phyet kh- yan:> = မြို့ပျက်ခရမ်း

မြို့ပြိုအမြောက် နါ <myo' byo a- myaut> 攻城炮

မြို့ဘွဲ့ နါ <myo' bwe'> (诗) 城市颂, 城市赋

မြို့မ နါ <myo' ma'> ① 城区 ② 市中心

မြို့မမြို့ဖ နါ <myo' mi' myo' pha'> 城镇父老; 城市的头面人物

မြို့မျက်နှာဖုံး နါ <myo' myet hn- phon:> = မြို့မမြို့ဖ

မြို့ရာနင်း ကါ <myo' ya nin:> 在将建设城镇的地方进行清理工作

မြို့ရေးရွာမှု နါ <myo' yei: ywa hmu'> 社会工作, 社会事务, 公共事务

မြို့ရိုး နါ <myo' yo:> 城墙(见 ကျိုး 图)

မြို့ရိုးပြာသာင် နါ <myo' yo: pyat that> 城楼

မြို့ရိုးမြို့တာ နါ <myo' yo: myo' da> 城墙

မြို့ရံ နါ <myo' yan> ① 属首都管辖的周围小城镇 ② 卫